

နာမည်ရ က၊ <na myi ya' / nan me ya'> 有名，著称： လူစိုက်လို့ ~ သည်။ 坏得出名。 / ကြီးစားမှုကြောင့် ~ လာသူဖြစ်သည်။ 由于努力而功成名就。

နာမည်ရင်း န၊ <nan me yin: / na myi yin:> 原名，本名

နာမည်ဂုဏ် န၊ <na myi hwet / nan me hwet> 化名

နာယက န၊ <na y-ka'> 领导者，名誉主席，议长： မြန်မာနိုင်ငံဆိုင်ရာသံတမန်များ ~ 驻缅甸外交使团团团长

နာယကဂုဏ် န၊ <na y-ka' gon> 领导者应具有的品德

နာယူ က၊ <na yu> 听取

နာရကတံ န၊ <na r-kat> = နာရကတ္တိ

နာရကတ္တိ န၊ <na r-kat ti> 二等钻石

နာရဏီ န၊ <na r-ni> 一种上等金

နာရဝေါ န၊ <na r-waw:> 一种上等黄金

နာရီ န၊ <na yi> ①小时，钟点： သုံး ~ 三小时 / ~ ဝက်  
~ 半小时 ②(古)一天的六十分之一时间 ③钟表，时钟：  
လက်ပတ် ~ 手表 / စားပွဲတင် ~ 座钟 / တိုင်ကပ် ~ 挂钟  
/ နှိုးပက် ~ 闹钟 / ခါးပိုက်ဆောင် ~ 怀表 / အိတ်ဆောင် ~ 怀  
表 / ~ ခွက် (旧称)表 / ~ ဝက် 钟表机件 / ~ စင်  
钟楼，表架 / ~ လက်တံ 钟表针 / ~ လက်ပတ်ကြိုး 表  
带 / ~ အိတ် 衣服上装怀表的小口袋 / ~ အိမ် 表壳  
④(巴)妇女，妻子 ⑤时刻： မင်္ဂလာ ~ ရောက်ပါပြီ။ 吉祥  
的时刻到了。 ⑥ = နရီစဉ်း

နာရီချ န၊ <n-yi gya'> 缅甸剧中演员在跳双人舞之前请乐队配乐时的道白

နာရီစင် န၊ <na yi zin> 钟塔

နာရီဆုပ် န၊ <na yi zout> 米花蜜糖糕

နာရီတီး က၊ <na yi ti:> 时钟打点

နာရီထိုး က၊ <na yi hto:> 钟打点，到点： ဘယ်နှစ် ~ ပြီလဲ။  
几点了？

နာရီထောင့် န၊ <na yi daun'> 【天】时角(天体与子午线成的直角)

နာရီပြန် န၊ <na yi byan> 午后，子夜以后(只能用于1时至5时)： ~ ငါးချက် 午后或子夜后五点

နာရီမောင်း န၊ <na yi maun:> 缅甸古代报时用的锣

နာရီဗွေ က၊ <na yi hmwei> 敲钟报时

နာရေး န၊ <na yei:> 丧事： ~ ကြော်ငြာ 讣告，讣文，讣闻 / ~ သာရေးကိစ္စ 红白喜事，婚丧喜事

နာလို က၊ <na lo> (对别人的成就)由衷地高兴，不嫉妒： ခင်ပျားအောင်မြင်တာကိုကျေနပ် ~ ပါတယ်။ 你获得成功我由衷地高兴。

နာလိုခံခက် က၊ <na lo khan get> 无法容忍，难以接受： မှန်တာပြော၊ ~ အမျက်ထွက်။ (成)忠言逆耳。

နာလန်ထု I က၊ <n-lan hta'> ①病初愈，康复： လူမမာ ~ လာပြီ။ 病人已康复。 ②恢复，复原，复兴： အမျိုးသားစီးပွား

ရေး ~ ရေးနဲ့ဖွံ့ဖြိုးရေးအတွက်ကြိုးပမ်းရမည်။ 要努力恢复和发展国民经济。 II န၊ <n-lan da'> 病初愈者： သူက ~ မှီအားမရှိသေးဘူးဗျ။ 他病刚好，还没有劲。

နာလန်ထူ က၊ <n-lan htu> ①病初愈 ②(喻)恢复，复原，  
ရန်သူတွေနာလန်မထူနိုင်အောင်တိုက်ခိုက်ခဲ့တယ်။ 给了敌人以毁灭性的打击。

နာဝါ န၊ <na wa> [巴]船

နာသာ က၊ <na dha> 悦耳

နာသာခံခက် က၊ <na dha khan get> = နာလိုခံခက်

နာသိကဋ္ဌာန် န၊ <hna thi' ka' htan> 【语】发鼻音的部位

နာသူနာမ်စား န၊ <na dhu nan za:> 【语】第二人称代词

နာသောင့်နာသာရီ က၊ <na dhaun' na dha shi'> 顺耳，悦耳，中听： ဘကြီးဆုံးမတဲ့စကားတွေဟာအတော့်ကို ~ ပါတယ်။ 大伯的教导很中听。

နာအီ က၊ <na i> = နာဤ

နာဤ က၊ <na i> (古)听，听从

နား I န၊ <na:> ①耳： ~ ကြားနာပ် 听觉神经 / ~ ရိုး 耳骨 / အပြင် ~ 外耳 / အလယ် ~ 中耳 / အတွင်း ~ 内耳 ②旁边，附近： ကျနေတဲ့ ~ ကိုခဏလာပါဦး။ 请到我这边来一下。 ③边儿： ပုဆိုး ~ 筒裙边儿 II က၊ <na:> ①栖息： သစ်ကိုင်းပေါ်ငှက် ~ သည်။ 鸟儿在树枝上栖息。 ②休息： ခဏ ~ ကြအုံးစို့။ 咱们休息一会儿吧！ ③停，停止： ကြားမှာတစ်မိနစ်မှမ ~ ဘူး။ 中间一分钟也未停。 ④月亮和行星轨道相遇

နားကလော က၊ <na: k-law:> 不堪入耳，难听： ကိုသိန်းမှာ မောင်သက်တင်၏စကားကို ~ လှချေ၏။ 哥登听了貌德丁的话觉得很刺耳。

နားကောက် န၊ <n-gaut> 一种有三指长的带钩的耳饰

နားကိုက် က၊ <na: kait> 耳内痛

နားကင်း န၊ <n-gin:> ①耳郭 ②(王冠、神冠的)护耳部分


နားကင်းထူ က၊ <n-gin: htu> (喻)迟钝

နားကင်းပါး က၊ <n-gin: pa:> (喻)机灵，机敏

နားကန်ကြိုး န၊ <n-gan gyo:> 帆角素

နားကန်း I က၊ <na: kan:> 聋 II န၊ <n-gan:> 聋子

နားကပ် န၊ <n-gat> 耳饰



နားကပ်